ခြင်္သေ့များ

ဖြောင့်မတ်သောသူနှင့် မတရားသောသူ

လိုက်သောသူမရှိသောအခါ မတရားသောသူသည် ထွက်ပြေးတတ်၏။ ဖြောင့်မတ်သောသူမူကား၊ ခြင်္သေ့ကဲ့သို့ ရဲရင့်၏။ သုတ္တံ ၂၈:၁
သမ္မာသတိရှိကြလော့။ သတိရှိကြလော့။ အကြောင်းမူကား၊ သင်တို့၏ရန်သူ မာရ်နတ်သည် ဟောက်သောခြင်္သေ့ကဲ့သို့ အဘယ်သူကို
မျိုရမည်နည်းဟု ရှာဖွေလျက် လှည့်လည်၏။ ၁ ပေတရု ၅:၈

ပင်တကျူ

ယုဒသည် ခြင်္သေ့သငယ် ဖြစ်၏။ ငါ့သား၊ သင်သည် ဘမ်းမိရာမှ တက်လာ၏။ သူသည် ကိုယ်ကိုင်းလျက်၊ ခြင်္သေ့ကဲ့သို့ရင်း၊ အသက်ကြီးသော ခြင်္သေ့ကဲ့သို့ရင်း ဝပ်လျက်နေ၏။ အဘယ်သူနှိုးမည်နည်း။ ကမ္ဘာဦး ၄၉:၉

ကြည့်ရှုလော့၊ လူမျိုးတို့သည် ခြင်္သေ့ကြီးကဲ့သို့ ထ၍၊ ခြင်္သေ့ပျိုကဲ့သို့ ထကြလိမ့်မည်။ သားကောင်ကို မစားမချင်း၊ သတ်အပ်သောသူတို့၏ အသွေးကို မသောက်မချင်း လဲလျောင်းမနေ။ တောလည်ရာ ၂၃:၂၄

သူသည် ခြင်္သေ့ကဲ့သို့ရင်း၊ ခြင်္သေ့ကြီးကဲ့သို့ရင်း လဲလျောင်းလေ၏။ အဘယ်သူသည် သူ့ကို နှိုးဆော်မည်နည်း။ သင့်ကို ကောင်းကြီးပေးသောသူသည် မင်္ဂလာရှိစေသတည်း။ သင့်ကို ကျိန်ဆဲသောသူသည် ကျိန်ဆဲခြင်းကို ခံရ၏။ တောလည်ရာ ၂၄:၉

ဂဒ်အမျိုးကိုကား၊ ဂဒ်အမျိုးကို ကျယ်ဝန်းစေသောသူသည် မင်္ဂလာရှိတော်မူစေသတည်းဟု မြွက်ဆို၏။ ထိုမင်းသည် ခြင်္သေ့ကဲ့သို့နေ၍၊ လက်ရုံးနှင့် ဦးထိပ်ကို ဆွဲဖြဲတတ်၏။ ဒန်အမျိုးအနွယ်ကိုကား၊ ဒန်အမျိုးသည် ခြင်္သေ့သငယ်ဖြစ်၏။ ဗာရှန်ပြည်မှ ခုန်လိမ့်မည် ။ ” တရားဟောရာ ၃၃: ၂၀၊၂၂

သမိုင်း

ထိုအခါ ရှံဆုန်သည် မိဘနှင့်တကွ တိမနတ်မြို့သို့ သွား၍ တိမနတ်စပျစ်ဥယျာဉ်သို့ ရောက်သောအခါ၊ ခြင်္သေ့ပျိုတစ်ကောင်သည် သူ့ကို ဟောက်လေ၏။ ခဏကြာပြီးမှ ထိုမိန်းမကို သိမ်းယူခြင်းငှာ ပြန်သွားသောအခါ၊ ခြင်္သေ့အသေကောင်ကို ကြည့်ရှုအံ့သောငှါ လှည့်သွားလေ၏။ ခြင်္သေ့အသေကောင်ထဲမှာ ပျားအုံနှင့် ပျားရည်ရှိသည်ကို မြင်၏။ သူသည် ပျားရည်ကိုယူ၍ စားလေ၏။ မိဘထံသို့ ရောက်သောအခါ ပေး၍ သူတို့သည်လည်း စားကြ၏။ သို့ရာတွင် ခြ

င်္သေ့အသေကောင်ထဲက ပျားရည်ကို ထုတ်ယူကြောင်းကို သူတို့အား မပြောပြဘဲနေ၏။ မြို့သားတို့သည် ခုနစ်ရက်မြောက်သောနေ့၌ နေမဝင်မီ သူ့အား ပျားရည်ထက် အဘယ်အရာ ချိုသနည်း။ ခြင်္သေ့ထက် အဘယ်အရာ ခွန်အားကြီးသနည်းဟု မေးလျှောက်ကြလျှင်၊ သူက သင်တို့သည် ငါ့နွားမငယ်နှင့် မထွန်လျှင် ငါ့ပဟေဠိကို ရှာမတွေ့ကြဟု ဆို၏။ တရားသူကြီး ၁၄:၅ ၊ ၈–၉၊ ၁၈

ဒါဝိဒ်ကလည်း၊ ကိုယ်တော်ကျွန်သည် အဘ၏သိုးတို့ကို ထိန်းကျောင်းစဉ်တွင်၊ ခြင်္သေ့နှင့်ဝက်ဝံသည်လာ၍ သိုးသငယ်ကို သိုးစုထဲက ကိုက်ချီပါ၏။ ကိုယ်တော်ကျွန်သည် ခြင်္သေ့နှင့်ဝက်ဝံနှစ်ကောင်လုံးကို သတ်ပါပြီ။ အရေဖျားမလှီးသော ဤဖိလိတ္တိလူသည် အသက်ရှင်တော်မူသော ဘုရားသခင်၏ ဗိုလ်ခြေတို့ကို စိန်ခေါ်သောကြောင့်၊ ထိုလူများထဲမှ တစ်ယောက်ကဲ့သို့ ဖြစ်ပါလိမ့်မည်။ ဒါဝိဒ်ကလည်း၊ ခြင်္သေ့လက်မှရင်း၊ ဝက်ဝံလက်မှရင်း ငါ့ကို ကယ်နှုတ်တော်မူသော ထာဝရဘုရားသည် ဤဖိလိတ္တိလူလက်မှရင်း ကယ်နှုတ်တော်မူလိမ့်မည်ဟု လျှောက်ဆို၏။ ရှောလုကလည်း၊ သွားလော့။ ထာဝရဘုရားသည် သင်နှင့်အတူ ရှိတော်မူပါစေသောဟု ဒါဝိဒ်အား မိန့်တော်မူ၏။ ၁ ရှမွေလ ၁၇:၃၄ ၊ ၃၆–၃၇

ရှောလုနှင့် ယောနသန်တို့သည် အသက်ရှင်စဉ်အခါ ချစ်စရာကောင်း၍ ချစ်ဖွယ်ကောင်းကြ၏။ သေသောအခါ၌လည်း ကွဲပြားခြင်းမရှိဘဲ ရွှေလင်းတထက်သာ၍ လျင်မြန်ကြ၏။ ခြင်္သေ့ထက်လည်း ခွန်အားကြီးကြ၏။ ၂ ရှမွေလ ၁:၂၃

ခြင်္သေ့နှလုံးကဲ့သို့ နှလုံးရှိသော သူသည် အလွန်စိတ်ဓာတ်ကျလိမ့်မည်။ အကြောင်းမူကား၊ ခမည်းတော်သည် တန်ခိုးကြီးသောသူဖြစ်ကြောင်းကိုရင်း၊ သူနှင့်အတူရှိသောသူတို့သည်လည်း ခွန်အားကြီးသောသူများဖြစ်ကြောင်းကိုရင်း၊ ဣသရေလအမျိုးသားအပေါင်းတို့သည် သိကြ၏။ ၂ ရှမွေလ ၁၇:၁၀

ကပ်ဇေလမြို့သား၊ သူရဲယောယဒ၏သား ဗေနာယသည်လည်း၊ ခြင်္သေ့နှင့်တူသော မောဘလူနှစ်ယောက်ကို သတ်လေ၏။ ဆီးနှင်းကျသောအခါ၊ မြေတွင်း၌ ခြင်္သေ့တစ်ကောင်ကို သတ်လေ၏။ ၂ ရှမွေလ ၂၃:၂၀

အနားကွပ်ကြားမှာ ခြင်္သေ့၊ နွား၊ ခေရုဗိမ်အရုပ်များရှိ၏။ အနားကွပ်များအပေါ်မှာ အောက်ခံတစ်ခုရှိ၏။ ခြင်္သေ့နှင့် နွားအောက်၌လည်း အပြောက်အပြောက်ဖြင့် ပြုလုပ်ထားသော အနားကွပ်အချို့ရှိ၏။ အနားကွပ်ပြားနှင့် အနားကွပ်၌ ခေရုဗိမ်၊ ခြင်္သေ့၊ စွန်ပလွံပင်တို့ကို ရုပ်တု အသီးအသီး အချိုးအစားနှင့်အညီ ထုလုပ်လေ၏။ ၁ ရာဇဝင်ချုပ် ၇:၂၉ ၊ ၃၆

ပလ္လင်တော်သည် လှေကားခြောက်ထစ်ရှိ၍၊ ပလ္လင်တော်ထိပ်သည် နောက်ဘက်ဝိုင်း၏။ ပလ္လင်တော်တည်ရာအရပ်၌ ဘေးတစ်ဖက်တစ်ချက်၌ ထောက်တိုင်များရှိ၍၊ ထောက်တိုင်များအနားမှာ ခြင်္သေ့နှစ်ကောင်ရပ်နေ၏။ လှေကားခြောက်ထစ်အပေါ်တွင် တစ်ဖက်တစ်ချက်စီ၌ ခြင်္သေ့တစ်ဆယ်နှစ်ကောင်ရပ်နေ၏။ ထိုသို့သော ခြင်္သေ့ရုပ်တုကို မည်သည့်တိုင်းနိုင်ငံ၌မျှ မတွေ့ရှိခဲ့ပါ။ ၁ ရာဇဝင်ချုပ် ၁၀: ၁၉–၂၀

ထိုသူသွားစဉ်တွင် ခြင်္သေ့သည် လမ်း၌တွေ့၍ သတ်၏။ အသေကောင်ကို လမ်း၌ ပစ်ထား၏။ မြည်းသည် မြည်းအနားမှာ ရပ်နေ၏။ ခြင်္သေ့သည်လည်း အသေကောင်အနားမှာ ရပ်နေ၏။ အသေကောင်သည် လမ်း၌လဲ၍နေသည်ကိုရင်း၊ ခြင်္သေ့သည် အနားမှာရပ်နေသည်ကိုရင်း ဖြတ်သွားသောသူတို့သည် မြင်လျှင်၊ အသက်ကြီးသော ပရောဖက်နေသော မြို့သို့လာ၍ သိတင်းကြားပြောကြ၏။ လမ်းမှ သူ့ကို ပြန်ခေါ်ခဲ့သော ပရောဖက်သည် ထိုအကြောင်းကို ကြားလျှင်၊ ထာဝရဘုရား၏ နှုတ်ကပတ်တော်ကို နားမထောင်သော ဘုရားသခင်၏ လူဖြစ်လိမ့်မည်ဟု ဆို၏။ ထိုကြောင့် ထာဝရဘုရား မိန့်တော်မူသော နှုတ်ကပတ်တော်အတိုင်း ထာဝရဘုရားသည် သူ့ကို ခြင်္သေ့လက်သို့ အပ်တော်မူသဖြ

င့်၊ ခြင်္သေ့သည် သူ့ကို ဆွဲဖြတ်၍ သတ်လေ၏။ သူသည် သွား၍ အသေကောင်ကို လမ်း၌ လဲလျက်နေပြီး၊ မြည်းနှင့် ခြင်္သေ့သည် အနားမှာ ရပ်နေသည်ကို တွေ့၏။ ခြင်္သေ့သည် အသေကောင်ကို မစား၊ မြည်းကိုလည်း မဆွဲမဖြတ်။ ၁ ရာဇဝင်ချုပ် ၁၃:၂၄ –၂၆၊၂၈

ထာဝရဘုရား၏ အမိန့်တော်ကို နားမထောင်သောကြောင့်၊ သင်သည် ငါ့ထံမှ ထွက်သွားသည်နှင့် ခြင်္သေ့သည် သင့်ကို သတ်လိမ့်မည်ဟု ဆို၏။ ထိုသူသွားသည်နှင့် ခြင်္သေ့သည် သူ့ကိုတွေ့၍ သတ်၏။ ၁ ရာဇဝင်ချုပ် ၂၀:၃၆

ထိုအရပ်၌ နေစပြုသောအခါ၊ သူတို့သည် ထာဝရဘုရားကို မကြောက်ရွံ့ကြ။ ထို့ကြောင့် ထာဝရဘုရားသည် ခြင်္သေ့များကို သူတို့အလယ်သို့ စေလွှတ်၍ အချို့တို့ကို သတ်လေ၏။ ထိုကြောင့် အာရှုရိရှင်ဘုရင်အား ကိုယ်တော်ပြောင်းရွှေ့၍ ရှမာရိမြို့ရွာတို့၌ ထားတော်မူသော လူမျိုးတို့သည် ထိုပြည်၏ဘုရားသခင်၏ တရားတော်ကို မသိကြပါ။ ထိုကြောင့် ဘုရားသခင်သည် ခြင်္သေ့တို့ကို သူတို့အလယ်သို့ စေလွှတ်တော်မူပြီးလျှင်၊ ထိုပြည်၏ဘုရားသခင်၏ တရားတော်ကို မသိသောကြောင့် သူတို့ကို သတ်ကြပါ၏။ ၂ ရာဇဝင်ချုပ် ၁၇: ၂၅–၂၆

ကဗေလမြို့သား ရဲရင့်သော သူရဲယောယဒ၏သား ဗေနာယသည် များစွာသောအမှုတို့ကို ပြုခဲ့ပြီး၊ မောဘလူ ခြင်္သေ့နှင့်တူသော လူနှစ်ယောက်ကို သတ်ခဲ့သည်။ နှင်းကျသောနေ့၌လည်း၊ သူသည် ဆင်းသွား၍ မြေတွင်း၌ ခြင်္သေ့တစ်ကောင်ကို သတ်ခဲ့သည်။ ၁ ရာဇဝင်ချုပ် ၁၁:၂၂

ဂဒ်အမျိုးသားအချို့တို့သည် ဒါဝိဒ်ရှိရာ တောရဲတိုက်သို့ ခွဲထွက်သွားကြ၏။ စစ်တိုက်ခြင်းငှါ တတ်နိုင်သော ခွန်အားကြီးသောသူ၊ ဒိုင်းလွှားနှင့် ခါးပတ်ကို ကိုင်ဆောင်တတ်သောသူ၊ ခြင်္သေ့မျက်နှာကဲ့သို့ မျက်နှာရှိ၍ တောင်ပေါ်မှာ ဒရယ်ကဲ့သို့ လျင်မြန်သော သူတို့သည် ခြသေ့မျက်နှာနှင့် တူကြ၏။ ၁ ရာဇဝင်ချုပ် ၁၂:၈

ပလ္လင်တော်သို့ လှေကားခြောက်ထစ်နှင့် ရွှေခြေတင်ရာခုံတစ်ခုစီရှိ၍၊ ထိုင်ရာတဘက်တချက်၌ မှီတိုင်များနှင့် တိုင်များရှိ၏။ မှီတိုင်များအနားမှာ ခြင်္သေ့နှစ်ကောင်ရပ်နေ၏။ လှေကားခြောက်ထစ်အပေါ်တွင် တစ်ဖက်တစ်ချက်စီ၌ ခြင်္သေ့တစ်ဆယ့်နှစ်ကောင် ရပ်နေကြ၏။ မည်သည့်နိုင်ငံတွင်မျှ ထိုသို့သောခြင်္သေ့မျိုး မရှိပါ။ ၂ ရာဇဝင်ချုပ် ၉: ၁၈–၁၉

ကဗျာ

ခြင်္သေ့ဟောက်ခြင်း၊ ကြမ်းတမ်းသော ခြင်္သေ့အသံ၊ ခြင်္သေ့ပျိုတို့၏ သွားများ ကျိုးပဲ့လျက် ရှိကြ၏။ သားကောင်မရှိခြင်းကြောင့် အသက်ကြီးသော ခြင်္သေ့သည် သေရ၏။ တင်းမာသော ခြင်္သေ့သားငယ်တို့သည် အရပ်ရပ်သို့ ကွဲပြားရကြ၏။ ယောဘ ၄: ၁၀–၁၁

အကြောင်းမူကား၊ ၎င်းသည် တိုးပွားလျက်ရှိ၏။ သင်သည် ကြမ်းတမ်းသော ခြင်္သေ့ကဲ့သို့ အကျွန်ုပ်ကို လိုက်ရှာ၍၊ အကျွန်ုပ်အပေါ်၌ အံ့ဩဖွယ်သောအမှုကို တဖန်ပြုတော်မူ၏။ ယောဘ ၁၀:၁၆

ခြင်္သေ့သားငယ်တို့သည် ထိုလမ်းကို မနင်းကြ၊ ခြင်္သေ့ရိုင်းတို့သည်လည်း ရှောက်မသွားကြ။ ယောဘ ၂၈:၈

သင်သည် ခြင်္သေ့အတွက် သားကောင်ကို လိုက်ရှာမည်လော။ ခြင်္သေ့ပျိုတို့ကို ကျွေးမွေးလော့။ ယောဘ ၃၈:၃၉

သို့မဟုတ် ကယ်နှုတ်သောသူမရှိစဉ်၊ သူသည် ခြင်္သေ့ကဲ့သို့ အကျွန်ုပ်၏စိတ်ဝိညာဉ်ကို ဆွဲဖြဲ၍ အပိုင်းပိုင်းဆွဲဖြတ်ပါလိမ့်မည်။ ဆာလံကျမ်း ၇:၂

ဆင်းရဲသောသူကို ဘမ်းဆီးခြင်းငှါ ချောင်းမြောင်းတတ်၏၊ ဆင်းရဲသောသူကို ကွန်ရွက်ထဲသို့ ဆွဲယူ၍ ဘမ်းဆီးတတ်၏။ ဆာလံ ၁၀:၉

သားကောင်ကို လောဘကြီးသော ခြင်္သေ့ကဲ့သို့၎င်း၊ ဆိတ်ကွယ်ရာအရပ်၌ ချောင်းမြောင်းသော ခြင်္သေ့ပျိုကဲ့သို့၎င်း။ ဆာလံ ၁၇:၁၂

သူတို့သည် ကိုက်စား၍ ဟောက်သော ခြင်္သေ့ကဲ့သို့ ငါ့ကို ပါးစပ်ဟကြ၏။ ခြင်္သေ့ခံတွင်းမှ အကျွန်ုပ်ကို ကယ်တင်တော်မူပါ။ အကြောင်းမူကား၊ ကြံ့ချိုများထဲက အကျွန်ုပ်စကားကို နားထောင်တော်မူ၏။ ဆာလံ ၂၂:၁၃ ၊ ၂၁

ခြင်္သေ့ပျိုတို့သည် ဆင်းရဲ၍ ငတ်မွတ်ခြင်းကို ခံရကြ၏။ ထာဝရဘုရားကို ရှာသောသူမူကား၊ ကောင်းသောအရာ တစ်စုံတစ်ခုမျှ မလိုရာ။ ဆာလံကျမ်း ၃၄:၁၀

အကျွန်ုပ်၏ဝိညာဉ်ကို သူတို့ဖျက်ဆီးခြင်းမှ၎င်း၊ အကျွန်ုပ်၏အချစ်ဆုံးကို ခြင်္သေ့တို့မှ၎င်း ကယ်နှုတ်တော်မူပါ။ ဆာလံကျမ်း ၃၅:၁၇

ငါ့ဝိညာဉ်သည် ခြင်္သေ့တို့တွင် ရှိ၏။ မီးလောင်လျက်ရှိသော လူသားတို့တွင် ငါအိပ်၏။ သူတို့၏သွားတို့သည် လှံနှင့်မြားဖြစ်ကြ၏။ သူတို့၏လျှာသည်လည်း ထက်သောထားဖြစ်၏။ ဆာလံကျမ်း ၅၇:၄

အိုဘုရားသခင်၊ သူတို့ပစပ်ထဲမှာ သွားတွေကို ချိုးတော်မူပါ။ အိုထာဝရဘုရား၊ ခြင်္သေ့ပျိုတို့၏ ကြီးစွာသော သွားများကို ချိုးတော်မူပါ။ ဆာလံကျမ်း ၅၈:၆

သင်သည် ခြင်္သေ့နှင့် မြွေဆိုးတို့ကို နင်းလိမ့်မည်။ ခြင်္သေ့ပျိုနှင့် နဂါးကို ခြေဖြင့်နင်းလိမ့်မည်။ ဆာလံကျမ်း ၉၁:၁၃

ခြင်္သေ့ပျိုတို့သည် သားကောင်ကို လိုက်၍ ဟောက်ကြ၏။ ဘုရားသခင်ထံမှ အစာကို ရှာကြ၏။ ဆာလံကျမ်း ၁၀၄:၂၁

ရှင်ဘုရင်၏ အမျက်တော်သည် ခြင်္သေ့ဟောက်ခြင်းနှင့်တူ၏။ ကျေးဇူးတော်မူကား၊ မြက်ပင်ပေါ်မှာ ကျသော နှင်းရည်ကဲ့သို့ ဖြစ်၏။ သုတ္တံ ၁၉:၁၂

ရှင်ဘုရင်ကိုကြောက်ရွံ့ခြင်းအမှုသည် ခြင်္သေ့ဟောက်ခြင်းနှင့်တူ၏။ အကြင်သူသည် ရှင်ဘုရင်၏အမျက်တော်ကို နှိုးဆော်၏။ သုတ္တံ ၂၀:၂

ပျင်းရိသောသူက “အိမ်မှာ ခြင်္သေ့ရှိတယ်၊ လမ်းပေါ်မှာ ငါသေလိမ့်မယ်” လို့ပြောတယ်။ သုတ္တံ ၂၂:၁၃

ပျင်းရိသောသူက လမ်း၌ ခြင်္သေ့ရှိ၏။ လမ်း၌ ခြင်္သေ့ရှိ၏။ သုတ္တံ ၂၆:၁၃

လိုက်သောသူမရှိသောအခါ မတရားသောသူသည် ပြေးတတ်၏။ ဖြောင့်မတ်သောသူမူကား၊ ခြင်္သေ့ကဲ့သို့ ရဲရင့်တတ်၏။ ဆင်းရဲသားတို့ကို အုပ်စိုးသော မတရားသော မင်းသည် ဟောက်သောခြင်္သေ့နှင့် တွားသွားသောဝက်ဝံကဲ့သို့ ဖြစ်လိမ့်မည်။ သုတ္တံ ၂၈:၁ ၊ ၁၅

သားရဲတို့တွင် အခွန်အားအကြီးဆုံး၊ မည်သူ့ကိုမျှ မလှည့်စားသော ခြင်္သေ့တစ်ကောင်။ သုတ္တံ ၃၀:၃၀

အသက်ရှင်သောသူအပေါင်းတို့နှင့် ပေါင်းဘော်သောသူသည် မြော်လင့်စရာရှိ၏။ အသက်ရှင်သောခွေးသည် သေသောခြင်္သေ့ထက်သာ၍ ကောင်းမြတ်၏။ ဒေသနာ ၉:၄

ငါ့ခင်ပွန်း၊ လေဗနုန်တောင်က ငါနှင့်အတူ လာလော့။ အာမနတောင်ထိပ်၊ ရှနိရတောင်ထိပ်၊ ဟေရမုန်တောင်ထိပ်၊ ခြင်္သေ့တွင်းများ၊ ကျားသစ်တောင်များမှ ကြည့်ရှုလော့။ ရှောလမုန်သီချင်း ၄:၈

ပရောဖက်ပြုချက်

သူတို့အသံသည် ခြင်္သေ့ဟောက်သကဲ့သို့ မြည်ကြလိမ့်မည်။ ခြင်္သေ့ပျိုကဲ့သို့ ဟောက်ကြလိမ့်မည်။ အကယ်စင်စစ် သူတို့သည် ဟောက်၍ သားကောင်ကို ဘမ်း၍ လုံခြုံစွာ ဆောင်သွားကြလိမ့်မည်။ အဘယ်သူမျှ မကယ်မလွှတ်ရ။ ဟေရှာယ ၅:၂၉

တောခွေးသည် သိုးသငယ်နှင့်အတူ နေလိမ့်မည်၊ ကျားသစ်သည် ဆိတ်သငယ်နှင့်အတူ အိပ်လိမ့်မည်၊ နွားသငယ်၊ ခြင်္သေ့သငယ်၊ ဆူအောင်ကျွေးသော တိရစ္ဆာန်သည် အတူသွားလာကြလိမ့်မည်၊ ကလေးငယ်သည် သူတို့ကို လမ်းပြလိမ့်မည်။ နွားမနှင့် ဝက်ဝံသည် အတူကျက်စား၍၊ သူတို့၏ သားငယ်များသည် အတူအိပ်ကြလိမ့်မည်။ ခြင်္သေ့သည် နွားကဲ့သို့ မြက်ကို စားလိမ့်မည်။ ဟေရှာယ ၁၁: ၆–၇

မုဒိန်မြို့ရေတို့သည် အသွေးနှင့် ပြည့်ကြလိမ့်မည်။ မုဒိန်မြို့အပေါ်သို့ အခြားသော ဘေးများကို၎င်း၊ မောဘပြည်မှ လွတ်သောသူနှင့် ကျန်ကြွင်းသော ပြည်သားအပေါ်သို့ ခြင်္သေ့များကို၎င်း ငါရောက်စေမည်။ ဟေရှာယ ၁၅:၉

သူကလည်း ခြင်္သေ့ဟု ဟစ်လေ၏။ သခင်၊ ကျွန်တော်သည် နေ့အချိန်၌ ကင်းမျှော်စင်ပေါ်မှာ အစဉ်ရပ်၍၊ ညဥ့်အချိန်၌လည်း အစောင့်အရှောက်၌ နေရပါ၏။ ဟေရှာယ ၂၁:၈

တောင်ဘက်သားရဲတို့၏ ဝန်ထုပ်ဝန်ပိုး– ဒုက္ခဆင်းရဲခြင်းပြည်သို့၎င်း၊ ခြင်္သေ့ပျို၊ မြွေဆိုးနှင့် ပျံတတ်သော မီးမြွေတို့သည် လာ၍ မိမိတို့၏ စည်းစိမ်ဥစ္စာများကို မြည်းငယ်များ၏ ပခုံးပေါ်တွင်၎င်း၊ ကုလားအုတ်အသိုက်ပေါ်တွင်၎င်း သယ်ဆောင်၍၊ မိမိတို့၏ ဘဏ္ဍာများကို အကျိုးမပြုသော လူမျိုးထံသို့၎င်း ဆောင်သွားကြလိမ့်မည်။ ဟေရှာယ ၃၀:၆

ထာဝရဘုရားသည် ငါ့အား မိန့်တော်မူသည်ကား၊ သိုးထိန်းအလုံးအရင်းကို ခေါ်သောအခါ၊ ခြင်္သေ့နှင့် ခြင်္သေ့ပျိုသည် သားကောင်ကို ဟောက်သကဲ့သို့၊ သူသည် သူတို့၏ အသံကို မကြောက်၊ သူတို့၏ အသံဗလံကြောင့် ကိုယ်ကို မနှိမ့်ချဘဲ၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသည် ဇိအုန်တောင်နှင့် ထိုတောင်တော်အဘို့ စစ်တိုက်ခြင်းငှာ ဆင်းသက်တော်မူလိမ့်မည်။ ဟေရှာယ ၃၁:၄

ထိုအရပ်၌ ခြင်္သေ့မရှိရ။ သားရဲတစ်ကောင်မျှ ထိုအရပ်သို့ မတက်ရ။ ထိုအရပ်၌ ရှာ၍မတွေ့ရ။ ရွေးနုတ်ခံရသောသူတို့သည်မူကား၊ ထိုအရပ်၌ လျှောက်လှမ်းကြလိမ့်မည်။ ဟေရှာယ ၃၅:၉

ခြင်္သေ့ကဲ့သို့ ငါ့အရိုးရှိသမျှတို့ကို ချိုးလိမ့်မည်ဟု နံနက်တိုင်အောင် ငါထင်မြင်၏။ နေ့မှစ၍ ညဉ့်တိုင်အောင် ငါ့ကို အဆုံးစီရင်တော်မူလိမ့်မည်ဟု ငါဆို၏။ ဟေရှာယ ၃၈:၁၃

တောခွေးနှင့် သိုးသငယ်သည် အတူကျက်စားကြလိမ့်မည်။ ခြင်္သေ့သည် နွားကဲ့သို့ မြက်ကိုစားလိမ့်မည်။ မြေမှုန့်သည် မြွေစားရာဖြစ်လိမ့်မည်။ ငါ၏သန့်ရှင်းသောတောင်တစ်ပြင်လုံး၌ သူတို့သည် အချင်းချင်းညှဉ်းဆဲခြင်း၊ ဖျက်ဆီးခြင်းကို မပြုရကြဟု ထာဝရဘုရား မိန့်တော်မူ၏။ ဟေရှာယ ၆၅:၂၅

ခြင်္သေ့ပျိုတို့သည် သူ့ကိုဟောက်၍ အော်ဟစ်ကြ၏။ သူ၏ပြည်ကို ဖျက်ဆီးကြ၏။ သူ၏မြို့တို့သည် မီးလောင်၍ လူမနေရ။ ငါသည် သင်တို့၏သားသမီးများကို အချည်းနှီးဒဏ်ပေးပြီ။ သူတို့သည် ဆုံးမခြင်းကို မခံကြ။ သင်တို့၏ထားသည် ဖျက်ဆီးတတ်သော ခြင်္သေ့ကဲ့သို့ သင်တို့၏ပရောဖက်များကို ကိုက်စားလေပြီ။ ယေရမိ ၂:၁၅ ၊ ၃၀

ခြင်္သေ့သည် မိမိနေရာချုံထဲက ထွက်လာပြီ။ လူမျိုးအပေါင်းတို့ကို ဖျက်ဆီးသောသူသည် လမ်း၌လာနေပြီ၊ သင်၏ပြည်ကို လူဆိတ်ညံရာအရပ်ဖြစ်စေခြင်းငှာ မိမိနေရာမှ ထွက်လာပြီ။ သင်၏မြို့တို့သည်လည်း လူမနေနိုင်အောင် ပျက်စီးခြင်းသို့ ရောက်ကြလိမ့်မည်။ ယေရမိ ၄:၇

ထို့ကြောင့်၊ တောမှလာသော ခြင်္သေ့သည် သူတို့ကို သတ်လိမ့်မည်။ ညဦးယံ၌ နေသော တောခွေးသည် သူတို့ကို လုယူလိမ့်မည်။ ကျားသစ်သည် သူတို့၏ မြို့များကို စောင့်လိမ့်မည်။ ထိုမြို့မှ ထွက်သွားသောသူ အပေါင်းတို့သည် အပိုင်းပိုင်း ဆွဲဖြတ်ခြင်းကို ခံရကြလိမ့်မည်။ အကြောင်းမူကား၊ သူတို့၏ အပြစ်များ၍ ဖောက်ပြန်ခြင်း များပြားကြ၏။ ယေရမိ ၅:၆

ငါ့အမွေသည် တော၌နေသော ခြင်္သေ့ကဲ့သို့ ငါ့အား ဖြစ်၏။ ငါ့ကို အော်ဟစ်သောကြောင့် ငါမုန်း၏။ ယေရမိ ၁၂:၈

ခြင်္သေ့ကဲ့သို့ မိမိပုန်းအောင်းရာနေရာကို စွန့်တော်မူပြီ။ ညှဉ်းဆဲသောသူ၏ ပြင်းထန်ခြင်း၊ သူ၏ ပြင်းစွာသော အမျက်တော်ကြောင့်၊ သူတို့ပြည်သည် လူဆိတ်ညံလျက် ရှိလေ၏။ ယေရမိ ၂၅:၃၈

ကြည့်ရှုလော့၊ သူသည် ယော်ဒန်မြစ်၏ ဂုဏ်အသရေမှ ခြင်္သေ့ကဲ့သို့ ခွန်အားကြီးသောသူတို့၏ နေရာကို တက်လိမ့်မည်။ သို့သော် ငါသည် သူ့ကို ရုတ်တရက် ထွက်ပြေးစေမည်။ ရွေးချယ်သောသူကို အဘယ်သူအား သူမ၏အပေါ်မှာ ငါခန့်ထားနိုင်မည်နည်း။ ငါနှင့် အဘယ်သူတူသနည်း။ ငါ့အချိန်ကို အဘယ်သူ ချိန်းချက်မည်နည်း။ ငါ့ရှေ့မှာ ရပ်မည့် သိုးထိန်းကား အဘယ်သူနည်း။ ယေရမိ ၄၉:၁၉

ဣသရေလသည် အရပ်ရပ်သို့ကွဲပြားသော သိုးကဲ့သိုဖြစ်၏။ ခြင်္သေ့တို့သည် သူ့ကိုနှင်ထုတ်ကြပြီ။ အစဦး၌ အာရှုရိရှင်ဘုရင်သည် သူ့ကိုကိုက်စား၏။ နောက်ဆုံး၌ ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာသည် သူ၏အရိုးတို့ကို ချိုးလေ၏။ ကြည့်ရှုလော့၊ သူသည် ယော်ဒန်မြစ်၏ ဂုဏ်အသရေမှ ခြင်္သေ့ကဲ့သို့ ခွန်အားကြီးသောသူတို့၏ နေရာသို့ တက်လာလိမ့်မည်။ သို့သော် ငါသည် သူတို့ကို ရုတ်တရက် ထွက်ပြေးစေမည်။ ရွေးချယ်သောသူကို သူမအပေါ်၌ ငါခန့်အပ်မည်။

ငါနှင့် အဘယ်သူတူသနည်း။ ငါ့အချိန်ကို အဘယ်သူ ချိန်းချက်မည်နည်း။ ငါ့ရှေ့မှာ ရပ်မည့် သိုးထိန်းကား အဘယ်သူနည်း။ ယေရမိ ၅၀:၁၇ ၊ ၄၄

သူတို့သည် ခြင်္သေ့ကဲ့သို့ ဟောက်ကြလိမ့်မည်။ ခြင်္သေ့သငယ်ကဲ့သို့ အော်ဟစ်ကြလိမ့်မည်။ ယေရမိ ၅၁:၃၈

သူသည် ငါ့အား ချောင်းမြောင်းသော ဝက်ဝံကဲ့သို့၎င်း၊ မထင်ရှားသော အရပ်၌နေသော ခြင်္သေ့ကဲ့သို့၎င်း ဖြစ်လေ၏။ မြည်တမ်းစကား ၃:၁၀

မျက်နှာပုံသဏ္ဍာန်အားဖြင့်၊ လေးပါးတို့သည် လက်ယာဘက်၌ လူမျက်နှာနှင့် ခြင်္သေ့မျက်နှာရှိကြ၏။ လေးပါးတို့သည် လက်ဝဲဘက်၌ နွားမျက်နှာနှင့် ရွှေလင်းတမျက်နှာရှိကြ၏။ ယေဇကျေလ ၁:၁၀

မျက်နှာလေးခုစီရှိကြ၏။ ပဌမမျက်နှာသည် ခေရုဗိမ်မျက်နှာ၊ ဒုတိယမျက်နှာသည် လူမျက်နှာ၊ တတိယမျက်နှာသည် ခြင်္သေ့မျက်နှာ၊ စတုတ္ထမျက်နှာသည် ရွှေလင်းတမျက်နှာဖြစ်၏။ ယေဇကျေလ ၁၀:၁၄

သင်၏အမိကား အဘယ်သူနည်းဟု မေးလော့။ ခြင်္သေ့မဖြစ်၏။ ခြင်္သေ့တို့တွင် အိပ်လျက်နေ၏။ ခြင်္သေ့ပျိုတို့တွင် မိမိသားငယ်တို့ကို ကျွေးမွေး၏။ ထိုမိန်းမသည် သားငယ်တကောင်ကို ကျွေးမွေးလေ၏။ ထိုသားသည် ခြင်္သေ့ပျို ဖြစ်လေ၏။ သားကောင်ကို ဘမ်းဆီး၍ လူတို့ကို ကိုက်စားတတ်၏။ မိမိစောင့်မျှော်နေကြောင်းကိုမြင်၍ မျှော်လင့်ချက်ပျောက်ဆုံးသွားသည်ကို ထိုမိန်းမသည် မြင်လျှင်၊ သားငယ်တကောင်ကို ယူ၍ ခြင်္သေ့ပျိုဖြစ်လေ၏။ သူသည် ခြင်္သေ့များကြားတွင် လှည့်လည်သွားလာ၍ ခြင်္သေ့ပျိုဖြစ်လာကာ သားကောင်ကိုဖမ်းရန် သင်ယူပြီး လူတို့ကို ကိုက်စားလေ၏။ ယေဇကျေလ ၁၉:၂ -၃၊၅-၆

ထိုမြို့အလယ်၌ ပရောဖက်တို့သည် သင်းဖွဲ့ကြံစည်ခြင်းရှိကြ၏။ ဟောက်သောခြင်္သေ့သည် သားကောင်ကို ကိုက်ဖြတ်သကဲ့သို့၊ သူတို့သည် စိတ်ဝိညာဉ်တို့ကို ကိုက်စားကြ၏။ ဘဏ္ဍာနှင့် အဘိုးထိုက်သောအရာတို့ကို လုယူကြ၏။ မြို့အလယ်၌ မုဆိုးမအများကို ဖြစ်စေကြ၏။ ယေဇကျေလ ၂၂:၂၅

အချင်းလူသား၊ အဲဂုတ္တုရှင်ဘုရင် ဖာရောအတွက် မြည်တမ်းခြင်းကို မြွက်ဆိုလော့။ သင်သည် လူမျိုးတို့တွင် ခြင်္သေ့ပျိုကဲ့သို့၎င်း၊ ပင်လယ်၌ နေသော ဝေလငါးကဲ့သို့၎င်း ဖြစ်၏ဟု ပြောဆိုလော့။ သင်၏မြစ်တို့နှင့်အတူ ထွက်လာ၍၊ ခြေဖြင့် ရေကိုလှုပ်ရှား၏။ သူတို့၏မြစ်များကို ညစ်ညူးစေ၏။ ယေဇကျေလ ၃၂:၂

ရှေဘပြည်၊ ဒေဒန်ပြည်သား၊ တာရှုပြည်သား ကုန်သည်များ၊ ခြင်္သေ့ပျိုအပေါင်းတို့က၊ သင်သည် ဥစ္စာကို လုယူရန် လာသလော။ ရွှေငွေကို လုယူရန်၊ တိရစ္ဆာန်များနှင့် ဥစ္စာများကို လုယူရန်၊ များစွာသော ဥစ္စာကို လုယူရန် သင်၏ အပေါင်းအပါများကို စုဝေးစေပြီလောဟု သင့်အား မေးကြလိမ့်မည်။ ယေဇကျေလ ၃၈:၁၃

စွန်ပလွံပင်တစ်ဖက်၌ လူမျက်နှာ၊ စွန်ပလွံပင်တစ်ဖက်၌ ခြင်္သေ့ပျိုမျက်နှာရှိကြ၏။ ထိုရုပ်တုသည် အိမ်တော်ပတ်လည်၌ ပေါ်လျက်ရှိ၏။ ယေဇကျေလ ၄၁:၁၉

နိုင်ငံတော်၏ သမ္မတများ၊ ဘုရင်ခံများ၊ မင်းသားများ၊ အကြံပေးများနှင့် မှူးမတ်များအားလုံးသည် တော်ဝင်ဥပဒေတစ်ရပ်ကို ချမှတ်ရန်နှင့် ခိုင်မာသောအမိန့်တစ်ရပ်ကို ချမှတ်ရန် တိုင်ပင်ဆွေးနွေးခဲ့ကြသည်၊ အို မင်းကြီး၊ ကိုယ်တော်မှတစ်ပါး အခြားရက်ပေါင်းသုံးဆယ်အတွင်း မည်သည့်ဘုရားသခင် သို့မဟုတ် လူကိုမဆို တောင်းလျှောက်သူမဆို ခြ

သေ့တွင်းထဲသို့ ပစ်ချခံရမည်ဟု တိုင်ပင်ဆွေးနွေးခဲ့ကြသည်။ ထိုသူတို့သည် ချဉ်းကပ်၍ ရှင်ဘုရင်၏ အမိန့်တော်ကို လျှောက်ကြ၏။ အို ရှင်ဘုရင်၊ ကိုယ်တော်မှတပါး အခြားသော ဘုရားသခင်ကိုဌင်း၊ လူကိုဌင်း ရက်ပေါင်းသုံးဆယ်အတွင်း တောင်းလျှောက်သောသူ မည်သည်ကား၊ ခြင်္သေ့တွင်းထဲသို့ ပစ်ချခြင်းကို ခံရမည်ဟူသော အမိန့်တော်ကို လက်မှတ်ရေးထိုးတော်မူပြီ မဟုတ်လောဟု ရှင်ဘုရင်အား မေးလျှောက်၏။ ရှင်ဘုရင်ကလည်း၊ ဤစကားသည် မေဒိနှင့် ပေရသိလူတို့၏ တရားအတိုင်း မှန်ပေ၏။ မပြောင်းလဲတတ်သော တရားလည်း ဖြစ်၏။ ထိုအခါ ရှင်ဘုရင်သည် အမိန့်တော်ရှိ၍ ဒံယေလကို ခေါ်၍ ခြင်္သေ့တွင်းထဲသို့ ပစ်ချကြ၏။ ထိုအခါ ရှင်ဘုရင်က ဒံယေလအား သင်မပြတ်ကိုးကွယ်သော သင်၏ဘုရားသခင်သည် သင့်ကို ကယ်လွှတ်လိမ့်မည်ဟု မိန့်တော်မူ၏။ ထိုအခါ ရှင်ဘုရင်သည် နံနက်စောစောထ၍ ခြင်္သေ့တွင်းသို့ အလျင်စလိုသွားတော်မူ၏။ တွင်းထဲသို့ရောက်သောအခါ၊ ငိုကြွေးမြည်တမ်းသောအသံနှင့် ဒံယေလအား အော်ဟစ်လေ၏။ ရှင်ဘုရင်ကလည်း၊ အသက်ရှင်တော်မူသော ဘုရားသခင်၏ကျွန် ဒံယေလ၊ သင်မပြတ်ကိုးကွယ်သော သင်၏ဘုရားသခင်သည် ခြင်္သေ့ဘေးမှ သင့်ကို ကယ်လွှတ်နိုင်သလောဟု ဒံယေလအား မိန့်တော်မူ၏။ အကျွန်ုပ်၏ဘုရားသခင်သည် ကောင်းကင်တမန်ကို စေလွှတ်၍ ခြင်္သေ့နှုတ်ကို ပိတ်တော်မူသဖြင့်၊ သူတို့သည် အကျွန်ုပ်ကို မညှဉ်းဆဲကြပါ။ အကြောင်းမူကား၊ ရှေ့တော်၌ အကျွန်ုပ်၌ အပြစ်ကင်းခြင်းကို တွေ့ရှိရပါ၏။ မင်းကြီး၊ ရှေ့တော်၌လည်း အကျွန်ုပ်သည် အပြစ်ကို မပြုပါ။ ရှင်ဘုရင်အမိန့်တော်ရှိ၍ ဒံယေလကို အပြစ်တင်သော သူတို့ကို ခေါ်ခဲ့၍၊ သူတို့မှစ၍ သူတို့၏သားသမီးမယားများ၊ ခြင်္သေ့တွင်းထဲသို့ ပစ်ချကြလျှင်၊ ခြင်္သေ့တို့သည် သူတို့ကို အနိုင်အထက်ပြု၍ သူတို့၏ အရိုးရှိသမျှကို ချိုးဖဲ့ကြ၏။ မြေအောက်သို့ မရောက်မချင်း ခြင်္သေ့တို့သည် သူတို့ကို အုပ်စိုးကြ၏။ ကောင်းကင်နှင့် မြေကြီး၌ နိမိတ်လက္ခဏာ၊ အံ့ဖွယ်အမှုများကို ပြုတော်မူ၏။ ဒံယေလကို ခြင်္သေ့လက်မှ ကယ်လွှတ်တော်မူ၏။ ဒံယေလ ၆:၇၊ ၁၂၊ ၁၆၊ ၁၉–၂၀၊ ၂၂၊ ၂၄၊ ၂၇

ပဌမသားသည် ခြင်္သေ့နှင့်တူ၏။ ရွှေလင်းတအတောင်လည်း ရှိ၏။ ငါကြည့်ရှုစဉ်တွင်၊ သူ၏အတောင်များကို နှုတ်ကြ၏။ မြေကြီးမှ မြှောက်ထား၍ လူကဲ့သို့ ခြေဖြင့်ရပ်လျက်၊ လူ၏စိတ်နှလုံးကိုလည်း ပေး၏။ ဒံယေလ ၇:၄

ငါသည် ဧဖရိမ်အား ခြင်္သေ့ကဲ့သို့ဌင်း၊ ယုဒအမျိုးအား ခြင်္သေ့ပျိုကဲ့သို့ဌင်း ဖြစ်မည်။ ငါသည် ကိုယ်တိုင် ဆွဲဖြတ်၍ သွားမည်။ ငါယူသွားမည်။ အဘယ်သူမျှ သူ့ကို မကယ်မလွှတ်ရ။ ဟောရှေ ၅:၁၄

သူတို့သည် ထာဝရဘုရားနောက်တော်သို့ လိုက်ကြလိမ့်မည်။ ခြင်္သေ့ကဲ့သို့ ဟောက်တော်မူမည်။ ဟောက်တော်မူသောအခါ သားသမီးတို့သည် အနောက်မျက်နှာမှ တုန်လှုပ်ကြလိမ့်မည်။ ဟောရှေ ၁၁:၁၀

ထို့ကြောင့် ငါသည် သူတို့၌ ခြင်္သေ့ကဲ့သို့ ဖြစ်မည်။ လမ်း၌ ကျားသစ်ကဲ့သို့ သူတို့ကို စောင့်ကြည့်မည်။ သားငယ်ပျောက်သော ဝက်ဝံကဲ့သို့ သူတို့ကို ငါတွေ့၍ သူတို့နှလုံးအမြှေးကို ဆွဲဖြဲမည်။ ခြင်္သေ့ကဲ့သို့ ထိုအရပ်၌ ငါသည် သူတို့ကို ကိုက်စားမည်။ သားရဲသည် သူတို့ကို ဆွဲဖြဲလိမ့်မည်။ ဟောရှေ ၁၃: ၇–၈

အကြောင်းမူကား၊ အားကြီး၍ မရေတွက်နိုင်အောင် များပြားသော လူမျိုးသည် ငါ့ပြည်ပေါ်သို့ တက်လာပြီ၊ ထိုလူမျိုး၏ သွားသည် ခြင်္သေ့သွားကဲ့သို့ဌင်း၊ ကြီးစွာသော ခြင်္သေ့သွားကဲ့သို့ဌင်း ရှိ၏။ ယောလ ၁:၆

ခြင်္သေ့သည် သားကောင်မရှိလျှင် တော၌ ဟောက်လိမ့်မည်လော။ ခြင်္သေ့ပျိုသည် အဘယ်အရာကိုမျှ မဖမ်းမိလျှင်၊ သူ၏တွင်းထဲက အော်ဟစ်လိမ့်မည်လော။ ခြင်္သေ့ဟောက်လေပြီ၊ အဘယ်သူသည် မကြောက်ဘဲ နေမည်နည်း။ အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ အဘယ်သူသည် ပရောဖက်မပြုဘဲ နေနိုင်မည်နည်း။ ထာဝရဘုရား မိန့်တော်မူသည် ကား ၊ သိုးထိန်းသည် ခြင်္သေ့ပါးစပ်ထဲက ခြေနှစ်ချောင်း သို့မဟုတ် နားရွက်တစ်ပိုင်းကို နှုတ်ယူသကဲ့သို့၊ ရှမာရိ

မြို့၌ ခုတင်ထောင့်၌ရင်း၊ ဒမာသက်မြို့၌ ခုတင်ပေါ်မှာရင်း နေထိုင်သော ဣသရေလအမျိုးသားတို့ကို နှုတ်ယူရလိမ့်မည်။ အာမုတ် ၃:၄ ၊ ၈၊ ၁၂

လူသည် ခြင်္သေ့ထံမှ ထွက်ပြေး၍ ဝက်ဝံနှင့်တွေ့သကဲ့သို့ရင်း၊ အိမ်ထဲသို့ဝင်၍ နံရံကိုမှီ၍ မြွေကိုက်သကဲ့သို့ရင်း ဖြစ်လိမ့်မည်။ အာမုတ် ၅:၁၉

ယာကုပ်အမျိုးအနွယ် ကျန်ကြွင်းသောသူတို့သည် တပါးအမျိုးသားအများတို့တွင် နေကြလိမ့်မည်။ တောသားရဲတို့တွင် ခြင်္သေ့ကဲ့သို့ရင်း၊ သိုးစုတို့တွင် ခြင်္သေ့ပျိုကဲ့သို့ရင်း ဖြစ်၏။ သူသည် ဖြတ်သွားလျှင် နင်းချေ၍ အပိုင်းပိုင်းဆွဲဖြတ်လိမ့်မည်။ အဘယ်သူမျှ မကယ်လွှတ်နိုင်။ မိက္ခာ ၅:၈

ခြင်္သေ့တို့သည် အဘယ်မှာ နေရသနည်း။ ခြင်္သေ့ငယ်တို့သည် အဘယ်မှာ ကျက်စားရာ အရပ်ကား အဘယ်နည်း။ ခြင်္သေ့မှစ၍ အသက်ကြီးသော ခြင်္သေ့နှင့် ခြင်္သေ့ကလေးတို့သည် သွားလာ၍ အဘယ်သူမျှ မကြောက်စေဘဲနေသနည်း။ "ခြင်္သေ့သည် မိမိသားငယ်များအတွက် လုံလောက်သောအပိုင်းပိုင်းကို ဆွဲဖြဲ၍၊ မိမိခြင်္သေ့မများအတွက် လည်ပင်းညှစ်သတ်သဖြင့်၊ မိမိတွင်းများကို သားကောင်များဖြင့်လည်းကောင်း၊ မိမိတွင်းများကို ချောက်ကြီးများဖြင့်လည်းကောင်း ပြည့်စေ၏။" ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါသည် သင့်တဘက်၌ နေ၏။ သူ၏ရထားတို့ကို မီးခိုးထဲမှာ မီးရှို့မည်။ သင်၏ခြင်္သေ့ပျိုတို့ကို ထားဖြင့် ကိုက်စားမည်။ သင်၏လုယူရာဥစ္စာကို မြေကြီးမှ ငါပယ်ရှင်းမည်။ သင်၏တမန်တို့၏အသံကိုလည်း နောက်တဖန် မကြားရတော့။ နာဟုံ ၂: ၁၁-၁၃

သူမရဲ့ မင်းသားတွေဟာ သူမရဲ့ အထဲမှာ ဟောက်တဲ့ ခြင်္သေ့တွေလို၊ တရားသူကြီးတွေဟာ ညနေခင်းမှာ လှည့်လည်တတ်တဲ့ ဝံပုလွေတွေလို၊ နက်ဖြန်နေ့အထိ အရိုးတွေကို မကိုက်ကြဘူးတဲ့။ ဇေဖနိ ၃:၃

သိုးထိန်းတို့၏ ဘုန်းအသရေ ဖျက်ဆီးခြင်းခံရသောအကြောင်း၊ **ምን ዳ ምር ት ምን ዱ ስ ር** ... ဇာခရိ ၁၁:၃

ဓမ္မသစ်ကျမ်း

သို့သော်လည်း၊ သခင်ဘုရားသည် ငါ့ဘက်၌ရှိ၍ ငါ့ကို ခွန်အားနှင့်ပြည့်စုံစေတော်မူသဖြင့်၊ ဒေသနာတော်ကို ငါ့အားဖြင့် အကုန်အစင်ဟောပြော၍ လူမျိုးအပေါင်းတို့သည် ကြားသိစေခြင်းငှာရင်း၊ ခြင်္သေ့ခံတွင်းမှလည်း ကယ်လွှတ်ခြင်းသို့ ရောက်၏။ ၂ တိမောသေ ၄:၁၇

ယုံကြည်ခြင်းအားဖြင့် တိုင်းနိုင်ငံများကို အောင်နိုင်ခြင်း၊ ဖြောင့်မတ်ခြင်းကို ပြုခြင်း၊ ကတိတော်များကို ခံရခြင်း၊ ခြင်္သေ့နှုတ်ကို ပိတ်ခြင်းတို့ကို ပြုတော်မူ၏။ ဟေဗြဲ ၁၁:၃၃

သမ္မာသတိရှိကြလော့။ သတိရှိကြလော့။ အကြောင်းမူကား၊ သင်တို့၏ရန်သူ မာရ်နတ်သည် ဟောက်သောခြင်္သေ့ကဲ့သို့ အဘယ်သူကို မျိုရမည်နည်းဟု ရှာဖွေလျက် လှည့်လည်သွားလာ၏။ ၁ ပေတရု ၅:၈

ပဌမသားရဲသည် ခြင်္သေ့နှင့်တူ၏။ ဒုတိယသားရဲသည် နွားသငယ်နှင့်တူ၏။ တတိယသားရဲသည် လူမျက်နှာနှင့်တူ၏။ စတုတ္ထသားရဲသည် ပျံတတ်သော ရွှေလင်းတနှင့်တူ၏။ ဗျာဒိတ်ကျမ်း ၄:၇

အသက်ကြီးသူတစ်ပါးက ငါ့ကို ပြောသည်ကား၊ မငိုကြွေးနှင့်။ ယုဒအမျိုး ခြင်္သေ့မင်း၊ ဒါဝိဒ်၏ အမြစ်သည် ထိုစာစောင်ကို ဖွင့်၍ တံဆိပ်ခုနစ်ခုကို ဖွင့်ခြင်းငှာ အောင်မြင်လေပြီ။ ဗျာဒိတ်ကျမ်း ၅:၅

သူတို့၏ ဆံပင်သည် မိန်းမများ၏ ဆံပင်ကဲ့သို့ ရှိပြီး သူတို့၏ သွားများသည် ခြင်္သေ့များ၏ သွားကဲ့သို့ ဖြစ်ကြသည်။ ထိုနည်းတူ ဗျာဒိတ်ရူပါရုံ၌ မြင်းများကို၎င်း၊ မီး၊ ဝေုးနိသုမီး၊ ကန့်ကျောက်ဖြင့်ပြီးသော ရင်အုပ်တန်ဆာများကို ဝတ်ဆင်ထားသော မြင်းစီးသူများကို၎င်း ငါမြင်ရ၏။ မြင်းတို့၏ ဦးခေါင်းသည် ခြင်္သေ့ခေါင်းကဲ့သို့ ဖြစ်၏။ သူတို့၏ ခံတွင်းမှ မီးလျှံ၊ မီးခိုး၊ ကန့်ကျောက်ထွက်၏။ ဗျာဒိတ်ကျမ်း ၉:၈ ၊ ၁၇

ခြင်္သေ့ဟောက်သကဲ့သို့ ကြီးသောအသံနှင့် ကြွေးကြော်လေ၏။ ကြွေးကြော်ပြီးမှ ခုနစ်ချက်မြည်သံ မြည်လေ၏။ ဗျာဒိတ်ကျမ်း ၁၀:၃

ငါမြင်သောသားရဲသည် ကျားသစ်နှင့်တူ၏။ သူ၏ခြေသည် ဝက်ဝံခြေကဲ့သို့ဖြစ်၏။ သူ၏နှုတ်သည် ခြင်္သေ့နှုတ်ကဲ့သို့ဖြစ်၏။ နဂါးသည် မိမိတန်ခိုး၊ မိမိပလ္လင်ကို၎င်း၊ ကြီးစွာသောအာဏာကို၎င်း သူ့အား ပေး၏။ ဗျာဒိတ်ကျမ်း ၁၃:၂

အပိုကရီဖာ

ခြင်္သေ့ကိုမြင်၍ မှောင်မိုက်ထဲသို့သွားတတ်၏။ ခိုးယူခြင်း၊ လုယက်ခြင်း၊ လုယက်ခြင်းတို့ကို ပြုပြီးမှ၊ မိမိချစ်ခြင်းမေတ္တာထံသို့ ယူဆောင်လာတတ်၏။ ၁ အက်စ်ဒရပ်စ် ၄:၂၄

ငါကြည့်ရှု၍၊ တောထဲက လိုက်လာသော ဟောက်သော ခြင်္သေ့ကဲ့သို့၎င်း၊ လင်းတထံသို့ လူ၏အသံကို စေလွှတ်၍ ပြောဆိုသည်ကို ငါမြင်၏။ ၂ အက်စ်ဒရပ်စ် ၁၁:၃၇

ခြင်္သေ့သည် ရွှေလင်းတအား ဤစကားများကို ပြောနေစဉ်တွင်၊ ငါမြင်၏။ တောထဲကထွက်လာပြီး ဟောက်လျက်၊ ရွှေလင်းတကို စကားပြောလျက်၊ မိမိမတရားသောအပြစ်အတွက် ဆုံးမလျက် ဟောက်လျက် ပြောဆိုသည်ကို သင်ကြား ရသော စကားရှိသမျှဖြင့် မြင်သော ခြင်္သေ့သည်၎င်း၊ ၂ အက်စ်ဒရပ်စ် ၁၂:၁ ၊ ၃၁

တော၌ ဆာလောင်သော ခြင်္သေ့ကို မောင်းထုတ်နိုင်သူ ရှိသလော။ ကောက်ရိုးမီးလောင်သောအခါ မီးကို ငြိမ်းစေနိုင် သူ ရှိပါသလား။ ၂ အက်စ်ဒရပ်စ် ၁၆:၆

ခြင်္သေ့ရှေ့မှာ အကျွန်ုပ်၏နှုတ်၌ နှုတ်ဖြင့် ဟောပြောပါ။ အကျွန်ုပ်တို့ကို စစ်တိုက်သောသူကို မုန်းစေမည်အကြောင်း သူ၏စိတ်နှလုံးကို ပြောင်းလဲစေတော်မူပါ။ သို့ပြုလျှင်၊ သူနှင့် သူနှင့် စိတ်တူကိုယ်တူရှိသမျှတို့သည် အဆုံးရှိကြလိမ့်မည်။ ဧသတာ ၁၄:၁၃ တွင် ထပ်လောင်းဖြည့်စွက်ချက်များ

အကြောင်းမူကား၊ ပုံသဏ္ဍာန်မဲ့သော အရာဝတ္ထုကမ္ဘာကို ဖန်ဆင်းတော်မူသော ကိုယ်တော်၏ အနန္တတန်ခိုးရှင် လက်တော်သည် ဝက်ဝံ သို့မဟုတ် ခြင်္သေ့ကြီးများစွာကို သူတို့အကြား စေလွှတ်ရန် ရည်ရွယ်ချက်မရှိခဲ့ပါ။ ရှောလမုန်၏ ဉာဏ်ပညာ ၁၁:၁၇

သင့်အိမ်၌ ခြင်္သေ့ကဲ့သို့ မဖြစ်ပါစေနှင့်။ သင်၏ ကျွန်တို့တွင် ထိတ်လန့်ခြင်း မရှိစေနှင့်။ ဓမ္မဒေသနာ ၄:၃၀

တော၌ မြည်းရိုင်းသည် ခြင်္သေ့၏သားကောင်ဖြစ်သကဲ့သို့၊ ချမ်းသာသောသူသည် ဆင်းရဲသောသူကို ကိုက်စားတတ်၏။ ဒေသနာကျမ်း ၁၃:၁၉

မြွေ၏မျက်နှာမှ ထွက်ပြေးသကဲ့သို့ အပြစ်မှ ထွက်ပြေးလော့။ အကြောင်းမူကား၊ သင်သည် သူ့အနီးသို့ နီးကပ်လွန်းလျှင် သူသည် သင့်အား ကိုက်လိမ့်မည်။ ၎င်း၏သွားများသည် ခြင်္သေ့သွားကဲ့သို့ဖြစ်ပြီး လူတို့၏ဝိညာဉ်များကို သတ်ပစ်၏။ ဒေသနာကျမ်း ၂၁:၂

ငါဟာ ဆိုးယုတ်တဲ့ မိန်းမတစ်ယောက်နဲ့ အိမ်မှာနေရတာထက် ခြင်္သေ့တစ်ကောင်နဲ့ နဂါးတစ်ကောင်နဲ့အတူ နေရတာကို ပိုနှစ်သက်တယ်။ ဒေသနာ ၂၅:၁၆

ခြင်္သေ့သည် သားကောင်ကို ချောင်းမြောင်းသကဲ့သို့၊ မတရားသောအမှုကို ပြုသောသူတို့၌ အပြစ်တရားသည် ထိုနည်းတူ ခံရလိမ့်မည်။ မာနကြီးသောသူတို့သည် လှောင်ပြောင်ခြင်းနှင့် ကဲ့ရဲ့ခြင်းကို ခံရကြ၏။ သို့သော် ခြင်္သေ့ကဲ့သို့ လက်စားချေခြင်းသည် သူတို့ကို ချောင်းမြောင်းလိမ့်မည်။ ဒေသနာကျမ်း ၂၇:၁၀ ၊ ၂၈

ထာဝရဘုရားကို စွန့်ပစ်သောသူတို့သည် ထိုထဲသို့ ကျရောက်ကြလိမ့်မည်။ ထိုအရာသည် သူတို့၌ လောင်လိမ့်မည်။ သို့သော် သူတို့သည် မငြိမ်းနိုင်။ ထိုအရာကို ခြင်္သေ့ကဲ့သို့ သူတို့ထံသို့ စေလွှတ်၍ ကျားသစ်ကဲ့သို့ သူတို့ကို ကိုက်စားလိမ့်မည်။ ဓမ္မဒေသနာကျမ်း ၂၈:၂၃

သူသည် ကလေးများနှင့်ကစားသကဲ့သို့ ခြင်္သေ့များနှင့်ကစားခဲ့ပြီး သိုးသငယ်များနှင့်ကစားသကဲ့သို့ ဝက်ဝံများနှင့်ကစားခဲ့သည်။ ဒေသနာကျမ်း ၄၇:၃

သူ့ကို ခြင်္သေ့တွင်းထဲသို့ ခြောက်ရက်ကြာ ပစ်ချခဲ့သနည်း။ ထိုတွင်းထဲမှာ ခြင်္သေ့ခုနစ်ကောင်ရှိ၍၊ သူတို့သည် နေ့တိုင်း အသေကောင်နှစ်ကောင်နှင့် သိုးနှစ်ကောင်ကို ပေးကြ၏။ ထိုအခါ ဒံယေလကို ကိုက်စားအံ့သောငှါ ခြင်္သေ့များကို မပေးရကြ။ ထာဝရဘုရား၏ ကောင်းကင်တမန်က ဟဗ္ဗက္ကုတ်အား သင်စားသော ညစာကို ခြင်္သေ့တွင်း၌ရှိသော ဒံယေလထံသို့ ဗာဗုလုန်မြို့သို့ ယူသွားလော့ဟု မှာထားလေ၏။ ဗေလနှင့် နဂါး ၁:၃၁ –၃၂၊၃၄

ဒံယေလသည် အပြစ်ကင်းသောကြောင့် ခြင်္သေ့၏ခံတွင်းမှ ကယ်လွှတ်ခြင်းခံရသည်။ ၁ မက္ကာဘီး ၂:၆၀

သူ၏အမူအရာတို့သည် ခြင်္သေ့ကဲ့သို့၎င်း၊ သားကောင်ကို ရှာ၍ ဟောက်သော ခြင်္သေ့သငယ်ကဲ့သို့၎င်း ဖြစ်၏။ ၁ မက္ကာဘီး ၃:၄

ရန်သူတို့ကို ခြင်္သေ့ကဲ့သို့ တိုက်ခိုက်၍ ခြေလျင်သူရဲ တစ်သောင်းတစ်ထောင်၊ မြင်းစီးသူရဲ တစ်သောင်းခြောက်ရာကို သတ်ပြီး ကျန်သူအားလုံးကို ထွက်ပြေးစေ၏။ ၂ မက္ကာဘီးစ် ၁၁:၁၁

နှောက်၊ ယာရှာ၊ ယုဘိလ

ထိုကာလ၌ ကောင်းကင်တမန်တို့သည် ပြန်လာ၍ ပါသိလူနှင့် မေဒိလူတို့အပေါ်သို့ အရှေ့သို့ ပစ်ချကြလိမ့်မည်။ သူတို့သည် ရှင်ဘုရင်တို့ကို နှိုးဆော်၍၊ မငြိမ်မသက်သောစိတ်ဝိညာဉ်သည် သူတို့အပေါ်သို့ ရောက်လိမ့်မည်။ သူတို့သ

ည် ရာဇပလ္လင်များမှ နှိုးဆော်ကြလိမ့်မည်။ သူတို့သည် တွင်းထဲက ခြင်္သေ့ကဲ့သို့၎င်း၊ သိုးစုထဲမှာ ဆာလောင်သောတောခွေးကဲ့သို့၎င်း ထွက်လာကြလိမ့်မည်။ ဧနောက် ၅၆:၅

သူတို့သည် တောသားရဲများနှင့် ငှက်များကို မွေးဖွားလာသဖြင့် ခြင်္သေ့၊ ကျား၊ ဝံပုလွေ၊ ခွေး၊ ဟိုင်းအီးနား၊ တောဝက်၊ မြေခွေး၊ ရှဉ့်၊ ဝက်၊ သိမ်းငှက်၊ လင်းတ၊ စွန်၊ လင်းယုန်နှင့် ကျီးကန်း စသည့် မျိုးစုအမျိုးမျိုး ပေါ်ပေါက်လာခဲ့သည်။ ၎င်းတို့တွင် အဖြူရောင်နွားထီးတစ်ကောင် မွေးဖွားလာခဲ့သည်။ ကိုယ်တော်သည် သူတို့ကို ခြင်္သေ့၊ ကျား၊ ဝံပုလွေနှင့် ဟိုင်းအီးနားတို့၏လက်သို့၎င်း၊ မြေခွေးများနှင့် တောသားရဲအပေါင်းတို့၏လက်သို့၎င်း အပ်တော်မူသဖြင့် ထိုတောသားရဲတို့သည် ထိုသိုးများကို ဆွဲဖြတ်ကြ၏။ ကိုယ်တော်သည် သူတို့၏အိမ်နှင့် မျှော်စင်ကို စွန့်ပစ်၍ ခြင်္သေ့တို့လက်သို့၎င်း၊ သားရဲအပေါင်းတို့၏လက်သို့၎င်း အပ်တော်မူသည်ကို ငါမြင်၏။ ထိုသိုးထိန်းများသည် အချိန်တန်လျှင် ကျက်စားကြပြီး အမိန့်ထက် များစွာကို သတ်ဖြတ်ဖျက်ဆီးကြသဖြင့် ထိုသိုးများကို ခြင်္သေ့တို့လက်သို့ အပ်တော်မူသည်ကို ငါမြင်၏။ ခြင်္သေ့နှင့် ကျားတို့သည် စားသောက်ကြ၍ ထိုသိုးအများစုကို ကိုက်စားကြ၏။ တောဝက်တို့သည်လည်း သူတို့နှင့်အတူ စားကြ၏။ သူတို့သည် ထိုမျှော်စင်ကို မီးရှို့၍ ထိုအိမ်ကို ဖြိုဖျက်ကြ၏။ ဧနောက် ၈၉:၁၀၊ ၅၅–၅၆၊ ၆၅–၆၆

ခြင်္သေ့မတစ်ကောင်သည် သားငယ်နှစ်ကောင်ပါလျက် အထီးအမသုံးကောင်တို့သည် နောဧရှေ့မှာ ဝပ်လျက်နေကြ၏။ သားငယ်နှစ်ကောင်တို့သည် ခြင်္သေ့မကို ထ၍ ရိုက်သတ်သဖြင့် မိမိနေရာမှ ထွက်ပြေးစေကြ၏။ ခြင်္သေ့မသည် သွား၍ မိမိတို့နေရာသို့ ပြန်သွား၍ နောဧရှေ့မှာ မြေပေါ်မှာ ဝပ်လျက်နေကြ၏။ ခြင်္သေ့မသည် ပြေး၍ ခြင်္သေ့နေရာ၌ ရပ်နေ၏။ ယာရှာ ၆:၅–၆

သင်္ဘောထဲ၌ရှိသော သတ္တဝါအပေါင်းတို့သည် ကြောက်ရွံ့ကြ၏။ ခြင်္သေ့တို့သည် ဟိန်းဟောက်ကြ၏။ နွားတို့သည် မြည်ကြ၏။ တောခွေးတို့သည်လည်း အော်ဟစ်ကြ၏။ သင်္ဘောထဲ၌ရှိသော သတ္တဝါအပေါင်းတို့သည် မိမိတို့ဘာသာစကားဖြင့် ပြောဆို၍ ညည်းတွားကြ၏။ ထို့ကြောင့် သူတို့၏အသံသည် အလွန်ဝေးလံသောအရပ်သို့ ရောက်လေ၏။ နောဧနှင့် သူ၏သားတို့သည် ဒုက္ခဆင်းရဲ၌ ငိုကြွေးကြ၏။ သူတို့သည် သေမင်းတံခါးဝသို့ ရောက်ပြီဟု အလွန်ကြောက်ရွံ့ကြ၏။ (ယာရှာ ၆:၃၀)

ယာကုပ်အမျိုးသားတို့ အော်ဟစ်သံကို ကြားရကြ၏။ ခြင်္သေ့မြည်သံကဲ့သို့၎င်း၊ ပင်လယ်လှိုင်းလုံးကြီးသံကဲ့သို့၎င်း အသံကို အာဗေလန်မြို့သားတို့သည် ကြားရကြ၏။

သူတို့ထွက်ပြေးကြသောအခါ ယုဒနှင့် သူ၏ညီအစ်ကိုတို့သည် ဖာရောဘုရင်၏အိမ်တော်သို့ လိုက်လံဖမ်းဆီးကြ၍ သူတို့အားလုံး ထွက်ပြေးကြလေ၏။ ယုဒသည် ယောသပ်ရှေ့မှာ တဖန်ထိုင်၍ ခြင်္သေ့ကဲ့သို့ ဟောက်လျက် ကျယ်လောင်စွာ အော်ဟစ်လေ၏။ ယာရှာ ၅၄:၄၆

ရှင်ဘုရင်နှင့် မှူးမတ်များ၊ စစ်သူရဲအပေါင်းတို့သည် မောရှေကို ချစ်ကြ၏။ အကြောင်းမူကား၊ သူသည် ကြီးမြတ်၍ ထိုက်တန်သောသူ၊ သူ၏အရပ်အမောင်းသည် ခြင်္သေ့ကဲ့သို့ မြင့်သောအရပ်၊ သူ၏မျက်နှာသည် နေကဲ့သို့ မြင့်သောအရပ်၊ သူ၏ခွန်အားသည် ခြင်္သေ့ကဲ့သို့ မြင့်သောအရပ်၊ သူသည် ရှင်ဘုရင်၏ အကြံပေးဖြစ်၏။ ယာရှာ ၇၂:၂၄

ရှင်ဘုရင်တံခါးဝသို့ ရောက်သောအခါ၊ သံတူရိယာများဖြင့် ခြင်္သေ့ပျိုနှစ်ကောင်ကို ချုပ်နှောင်ထားလျက်ရှိ၏။ ရှင်ဘုရင်အမိန့်တော်ရှိသူများမှသာ၊ လာ၍ ဂါထာရွတ်ဆိုသောသူများ ရောက်လာ၍ ခြင်္သေ့များကို ခေါ်ဆောင်သွားသဖြင့် ရှင်ဘုရင်ထံသို့ ဆောင်သွားကြ၏။ မောရှေသည် အလျင်အမြန် ခြင်္သေ့များပေါ်တွင် လှံတံကို မြှောက်၍ လွှတ်လေ၏။

မောရှေနှင့် အာရုန်တို့သည် နန်းတော်ထဲသို့ ဝင်ကြ၏။ ခြင်္သေ့များလည်း ဝမ်းမြောက်စွာ လိုက်လာကြ၏။ သူတို့သည်လည်း သခင်သည် တောမှပြန်လာသောအခါ ခွေးသည် သခင်ကို ဝမ်းမြောက်သကဲ့သို့ ဝမ်းမြောက်ကြ၏။ မောရှေနှင့် အာရုန်ပြောသော စကားအလုံးစုံတို့ကို ရှင်ဘုရင်သည် ပြန်ပြော၏။ မှော်ဆရာတို့က၊ တံခါးဝ၌ ပိတ်လှောင်ထားသော ခြင်္သေ့များကြောင့် လူတို့သည် အဘယ်ကြောင့် ကိုယ်တော်ထံသို့ လာကြသနည်းဟု လျှောက်ကြ၏။ ရှင်ဘုရင်ကလည်း၊ သူတို့သည် ခြင်္သေ့များကို လုံတံမြောက်၍ လွှတ်၍ ငါ့ထံသို့ လာကြသောကြောင့် ခြင်္သေ့များသည်လည်း သခင်ကို ကြိုဆို၍ ဝမ်းမြောက်ကြ၏။ ယာရှာ ၇၉:၂၁–၂၃၊ ၂၈–၂၉

မီးလျှံနှင့် မိုးသီးကြောင့် အနံ့အပြားတွင် တွေ့ရှိရသော လူနှင့် တိရစ္ဆာန်တို့သည် သေကြေပျက်စီးကြ၍ ခြင်္သေ့ပျိုအပေါင်းတို့သည် ပင်ပန်းနွမ်းနယ်ကြ၏။

ခြင်္သေ့သည် နွားနှင့်အဆွေဖွဲ့၍ မိဿဟာယဖွဲ့လျှင်၊ ခြင်္သေ့သည် နွားနှင့်တညီတည်း ချည်နှောင်၍ လယ်ထွန်လျှင်၊ ငါသည် သင်နှင့် မိဿဟာယဖွဲ့မည်။ (Jubilees 37:22)

ပျောက်ဆုံးသွားသော သမ္မာကျမ်းစာအုပ်များ

နောက်ဆုံးတွင် သားရဲများကို ပြသရန် ထုတ်ဆောင်ရမည့်နေ့တစ်နေ့ ရောက်ရှိလာပြီး သီကလာကို ဇာတ်ရုံသို့ ခေါ်ဆောင်လာပြီး ပရိသတ်များစွာရှေ့တွင် အလွန်ရက်စက်ကြမ်းကြုတ်သော ခြင်္သေ့မတစ်ကောင်ရှိသည့် တွင်းထဲသို့ ထည့်ထားသည်။ ထရီဖီနာသည် အံ့အားသင့်ခြင်းမရှိဘဲ သီကလာနှင့်အတူ လိုက်ပါသွားခဲ့ပြီး ခြင်္သေ့မသည် သီကလာ၏ ခြေကို လျက်ခဲ့သည်။ သူမ၏ပြစ်မှုကို ညွှန်ပြသော ဘွဲ့မှာ **Sacrilege** ဖြစ်သည်။ ထိုအခါ အမျိုးသမီးက “အို ဘုရားသခင်၊ ဤမြို့၏ တရားစီရင်ချက်များသည် မတရားပါတကား” ဟု အော်ဟစ်ခဲ့သည်။ ပေါလုနှင့် သီကလာတို့၏ တမန်တော်ဝတ္ထု ၈:၃–၄

ထို့နောက် သီးကလာကို ထရီဖီနာလက်မှ ထုတ်၍ အဝတ်မပါဘဲ ခါးပတ်စည်းကာ သားရဲများနှင့် တိုက်ခိုက်ရန် သတ်မှတ်ထားသော နေရာတွင် ပစ်ချခဲ့သည်။ ခြင်္သေ့များနှင့် ဝက်ဝံများကို သူမအပေါ်သို့ လွှတ်လိုက်ကြသည်။ သို့သော် အကြမ်းကြုတ်ဆုံး ခြင်္သေ့မတစ်ကောင်သည် သီးကလာထံသို့ ပြေးလာပြီး သူမ၏ခြေရင်း၌ လဲကျသွားသည်။ ထိုခြင်္သေ့မပေါ်သို့ အမျိုးသမီးအများအပြား အော်ဟစ်ကြသည်။ ထို့နောက် ဝက်ဝံမတစ်ကောင်သည် သူမဆီသို့ ပြင်းထန်စွာ ပြေးလာသော်လည်း ခြင်္သေ့မသည် ဝက်ဝံနှင့်တွေ့ဆုံပြီး အပိုင်းပိုင်းဆွဲဖြဲလိုက်သည်။ လူများကို ကိုက်စားလေ့ရှိသော အလက်ဇန္ဒားပိုင် ခြင်္သေ့မတစ်ကောင်သည် သူမထံသို့ တစ်ဖန်ပြေးလာသည်။ သို့သော် ခြင်္သေ့မသည် ခြင်္သေ့မနှင့်တွေ့ဆုံပြီး အချင်းချင်းသတ်ဖြတ်ကြသည်။ ထိုအခါ သီးကလာကို ကူညီပေးခဲ့သော ခြင်္သေ့မ သေဆုံးသွားသောကြောင့် အမျိုးသမီးများသည် ပို၍စိုးရိမ်ပူပန်လာကြသည်။ ပေါလုနှင့် သီးကလာ၏ တမန်တော်ဝတ္ထု ၉:၁–၅

သူတို့သည် ဤဆုံးဖြတ်ချက်အတိုင်း သွားကြပြီး ထိုလူများသည် တောင်ပေါ်သို့ သွား၍ ခြင်္သေ့ကဲ့သို့ ရဲရင့်စွာ ဂူထဲသို့ ဝင်၍ တံခါးကို ခေါက်ကြ၏။ တမန်တော်ဝတ္ထု ၁၁:၄

ညီအစ်ကိုတို့၊ ငါတို့သည် အဘယ်ကြောင့်ဆိုသော် ဒံယေလသည် ဘုရားသခင်ကို ကြောက်ရွံ့သောသူတို့သည် ခြင်္သေ့တွင်းထဲသို့ ပစ်ချခြင်းကို ခံရကြသလော။ အာနနိ၊ အာဇရိ၊ မိရှေလတို့သည် အမြင့်ဆုံးသောဘုရား၏ ဘုန်းအသရေနှင့် ထူးမြတ်သော ဝတ်ပြုခြင်းကို ဝန်ခံ၍ မီးဖိုထဲသို့ ပစ်ချခြင်းကို ခံရကြသလော။ ဘုရားသခင် ကျိန်တော်မမူပါစေသော။ ၁ ကောရိန္သုဩဝါဒစာ ၂၀:၉

မေ့လျော့ခံထားရသော ဒေင်ဥယျာဉ်၏ စာအုပ်များ

တဖန်၊ အို ထာဝရဘုရား၊ အကျွန်ုပ်ကို ဖန်ဆင်းတော်မူသော ထိုတတိယနာရီ၌၊ သောကြာနေ့၏ ပထမနာရီ၌ အကျွန်ုပ်ရှေ့၌ ဖန်ဆင်းတော်မူသော သားရဲများ၊ ခြင်္သေ့များ၊ ငှက်ကုလားအုတ်များ၊ မိုးကောင်းကင်ငှက်များနှင့် မြေကြီးပေါ်မှာ လှုပ်ရှားတတ်သော သတ္တဝါအပေါင်းတို့ကို အကျွန်ုပ်ထံသို့ ယူဆောင်လာတော်မူ၏။ ၁ အာဒံနှင့်ဧဝကျမ်း ၃၄:၇

ထိုအခါ ဘုရားသခင်၏ နှုတ်ကပတ်တော် ရောက်လာ၍ အို အာဒံ၊ ဧဝကို ခေါ်၍ သင်တို့ ယခင်က အစာရှောင်ခဲ့သော ပင်လယ်ကမ်းစပ်သို့ လာလော့။ ထိုအရပ်၌ သင်တို့သည် ခြင်္သေ့များ ကိုက်စား၍ အရေခွံများ ကျန်ခဲ့သော သိုးသားရေများကို တွေ့လိမ့်မည်။ ထိုသိုးသားရေများကို ယူ၍ အဝတ်များကို ချုပ်၍ ဝတ်ကြလော့။ ၁ အာဒံနှင့် ဧဝကျမ်း ၅၀:၇

သူတို့သည် ဂူနှင့် မဝေးလှသောအခါ၊ စာတန်သည် သူတို့ထံသို့ လာ၍ သူတို့နှင့် ဂူကြားတွင် အစာမရှိဘဲ သုံးရက်ကြာ အစာမရှိဘဲ ဆာလောင်နေသော ခြင်္သေ့နှစ်ကောင်၏ပုံသဏ္ဌာန်အောက်တွင် ပုန်းအောင်းနေ၏။ ထိုခြင်္သေ့နှစ်ကောင်သည် အာဒံနှင့်ဧဝထံသို့ လာ၍ သူတို့ကို အပိုင်းပိုင်းချိုးဖဲ့၍ မျိုချလိမ့်မည်။ ထိုအခါ အာဒံနှင့်ဧဝတို့သည် ငိုကြွေး၍ ဘုရားသခင်အား သူတို့၏လက်မှ ကယ်နှုတ်တော်မူရန် ဆုတောင်းကြ၏။ ထိုအခါ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် သူတို့ထံသို့ ရောက်ရှိလာ၍ ခြင်္သေ့များကို သူတို့ထံမှ နှင်ထုတ်တော်မူ၏။ ၁ အာဒံနှင့်ဧဝကျမ်း ၅၃:၁–၃

ထိုအခါ ယာရက်သည် သူ့ဖခင်၏ပညတ်တော်ကို လိုက်နာပြီး သူ့လူမျိုးများအပေါ်တွင် ခြင်္သေ့ကဲ့သို့ ထရပ်ခဲ့သည်။ သူသည် သူတို့ကို ဖြောင့်မတ်ခြင်းနှင့် အပြစ်ကင်းစင်ခြင်းဖြင့် ကျွေးမွေးခဲ့ပြီး သူ၏အကြံဉာဏ်မပါဘဲ ဘာမှမလုပ်ရန် အမိန့်ပေးခဲ့သည်။ အကြောင်းမှာ သူတို့သည် ကာဣန၏သားများထံသို့ သွားမည်ကို စိုးရိမ်သောကြောင့်ဖြစ်သည်။ သူသည် အဘယ်ကြောင့် သူတို့ကို အကြိမ်ကြိမ် အမိန့်ပေးခဲ့သနည်း။ သူ့အသက် လေးရာရှစ်ဆယ့်ငါးနှစ်ပြည့်သည်အထိ ထိုသို့ ဆက်လက်လုပ်ဆောင်ခဲ့သည်။ ဤနှစ်များကုန်ဆုံးချိန်တွင် ဤနိမိတ်လက္ခဏာသည် သူ့ထံသို့ ရောက်ရှိလာခဲ့သည်။ ယာရက်သည် သူ့ဘိုးဘေးများ၏ အလောင်းများရှေ့တွင် ခြင်္သေ့ကဲ့သို့ ရပ်နေပြီး သူ့လူမျိုးများကို ဆုတောင်းသတိပေးနေစဉ် စာတန်သည် သူ့ကို မနာလိုဖြစ်ပြီး လှပသော နိမိတ်တစ်ခုကို ပြုလုပ်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ယာရက်သည် သူ၏သားသမီးများကို သူ၏အကြံဉာဏ်မပါဘဲ မည်သည့်အရာကိုမျှ မလုပ်ခွင့်ပြုသောကြောင့်ဖြစ်သည်။ ၂ အာဒံနှင့်ဧဝကျမ်း ၁၇:၁–၃

ငါသည် ကြည့်ရှု၍ နေ၏ အခြားပျံသန်းနေသော ဒြပ်စင်များကို မြင်၏။ ၎င်းတို့တွင် ဖီးနစ်နှင့် ချယ်ကီဒရီ အမည်ရှိ အံ့ဖွယ်ကောင်းပြီး အံ့သြဖွယ်ကောင်းသည်။ ခြင်္သေ့ပုံသဏ္ဌာန်ရှိသော ခြေနှင့်အမြီးနှင့် မိကျောင်းခေါင်းရှိသည်။ ၎င်းတို့၏ပုံပန်းသဏ္ဌာန်သည် သက်တံ့ကဲ့သို့ ခရမ်းရောင်သန်းနေသည်။ ၎င်းတို့၏အရွယ်အစားမှာ ကိုးရာရှိပြီး ၎င်းတို့၏အတောင်များသည် ကောင်းကင်တမန်များ၏အတောင်များကဲ့သို့ဖြစ်သည်။ တစ်ကောင်ချင်းစီတွင် ဆယ့်နှစ်တောင်ရှိသည်။ ဘုရားသခင်ထံမှ မှာကြားထားသည့်အတိုင်း အပူနှင့်နှင်းစက်များကို သယ်ဆောင်ကာ နေကို စောင့်ရှောက်ကြသည်။ ဧနောက်၏လျှို့ဝှက်ချက်များ ၁၂:၁

ထို့ကြောင့် အမျိုးသားများသည် ၎င်းတို့၏ဒုက္ခများကို အောင်ပွဲခံရုံသာမက အမျိုးသမီးတစ်ဦးသည်လည်း အဆိုးရွားဆုံးညှဉ်းပန်းနှိပ်စက်မှုများကို မုန်းတီးခဲ့ကြောင်း ကျွန်ုပ်သက်သေပြခဲ့ပါသည်။ ဒံယေလပတ်လည်ရှိ ခြင်္သေ့များသည်လ

ည်း ထိုမျှမရက်စက်ကြပေ၊ မိရှေလ၏ တောက်လောင်နေသော မီးဖိုသည်လည်း ထိုမျှမပူပါ၊ သားခုနစ်ယောက် ညှဉ်းပန်းနှိပ်စက်ခံရသည်ကို မြင်သောအခါ မိခင်ဖြစ်ခြင်း၏ ဗီဇကို သူမအတွင်း၌ လောင်ကျွမ်းစေသကဲ့သို့ပင်။ သို့သော် သူမ၏ဘာသာရေးလမ်းညွှန်မှုဖြင့် မိခင်သည် သူမ၏စိတ်အားထက်သန်မှုများ၊ များပြားပြီး ပြင်းထန်သော်လည်း ငြိမ်းသတ်နိုင်ခဲ့သည်။ ၄ မက္ကာဘီး ၇:၂၅-၂၇

အို ငါ့သားရယ်၊ သင့်လက်ထဲက ဖားပေါင်ဟာ သင့်အိမ်နီးချင်းရဲ့ အိုးထဲက ငန်းထက်တောင် ပိုကောင်းသေးတယ်။ သင့်အနီးမှာရှိတဲ့ သိုးဟာ အဝေးက နွားထက်တောင် ပိုကောင်းသေးတယ်။ သင့်လက်ထဲက စာငှက်တစ်ကောင်ဟာ ပျံဝဲနေတဲ့ စာငှက်တစ်ထောင်ထက်တောင် ပိုကောင်းသေးတယ်။ စုဆောင်းထားတဲ့ ဆင်းရဲမွဲတေမှုဟာ အစားအစာတွေ ပြန့်ကျဲတာထက်တောင် ပိုကောင်းသေးတယ်။ အသက်ရှင်နေတဲ့ မြေခွေးတစ်ကောင်ဟာ သေနေတဲ့ ခြင်္သေ့ထက်တောင် ပိုကောင်းသေးတယ်။ သိုးမွှေးတစ်ပေါင်ဟာ ရွှေနဲ့ငွေလို ချမ်းသာကြွယ်ဝမှုတစ်ပေါင်ထက်တောင် ပိုကောင်းသေးတယ်။ ရွှေနဲ့ငွေဟာ မြေကြီးထဲမှာ ဝှက်ထားပြီး မမြင်နိုင်ကြဘူး။ ဒါပေမယ့် သိုးမွှေးကတော့ ဈေးထဲမှာပဲ ရှိနေပြီး မြင်သာတယ်။ ဝတ်ဆင်တဲ့သူအတွက်တော့ အလှတရားပါပဲ။ အဟိကာရ်ပုံပြင် ၂:၄၉

အို ငါ့သား၊ ဆင်းရဲဒုက္ခခံစားနေရသူကို ကြည့်ရှုလော့။ စူလတန်၏ရှေ့မှောက်တော်၌ သူ့အကြောင်း ပြောဆိုလော့။ ခြင်္သေ့၏ပါးစပ်မှ သူ့ကိုကယ်တင်ရန် သင်၏ကြိုးစားအားထုတ်မှုကို ပြလော့။ အာဟီကာ၏ဇာတ်လမ်း ၂:၅၇

အို ငါ့သားရယ်၊ မင်းက ငါ့အတွက် မြည်းနဲ့ မိတ်ဆွေဖွဲ့တဲ့ ခြင်္သေ့တစ်ကောင်လို ဖြစ်ခဲ့ပြီး မြည်းက ခြင်္သေ့ရှေ့မှာ ခဏလောက် လျှောက်သွားနေခဲ့တယ်။ တစ်နေ့မှာ ခြင်္သေ့က မြည်းပေါ် ခုန်တက်ပြီး စားလိုက်တယ်။ အာဟီကာရဲ့ ဇာတ်လမ်း ၇:၂၁

ငါသည် ခြင်္သေ့ကိုသတ်၍ ဆိတ်သငယ်ကို သူ့ပါးစပ်ထဲက နှုတ်ယူ၏။ ယုဒပြည်၏ ဓမ္မရာဇဝင် ၁:၁၁

ငါ့သားတို့သည် လေဝိထံသို့ ချဉ်းကပ်၍ သူတို့နှင့်အတူ အရာရာ၌ ပြစ်မှားကြလိမ့်မည်။ ယုဒအမျိုးသားတို့သည် လောဘကြီး၍ ခြင်္သေ့ကဲ့သို့ သူတစ်ပါးဥစ္စာကို လုယူကြလိမ့်မည်။ ဒံယေလ ၂:၇ ၏ ဓမ္မကျမ်းစာ

ထိုနည်းတူစွာ ငါသည် ညအချိန်တွင် သိုးများကို စောင့်ကြပ်ခဲ့သည်။ ခြင်္သေ့ဖြစ်စေ၊ တောခွေးဖြစ်စေ၊ သားရဲတစ်ကောင်ကောင်သည် သိုးခြံသို့ လာသောအခါတွင် ငါသည် သိုးကို လိုက်လံဖမ်းဆီးပြီး မှီလိုက်သောအခါ သိုး၏ခြေကို လက်ဖြင့်ကိုင်၍ ကျောက်ခဲတစ်ပစ်ခန့် ပစ်ပေါက်ကာ သတ်ပစ်ခဲ့သည်။ ဂဒ်ကျမ်း ၁:၃

ယုဒပြည်၌ ပိတ်ချောထည်ကို ဝတ်ဆင်သော အပျိုကညာသည် မွေးဖွားသည်ကို ငါမြင်၏။ ထိုမိန်းမထံမှ အစွန်းအထင်းမရှိသော သိုးသငယ်ကို ဖွားမြင်၏။ သူ၏ လက်ဝဲလက်၌ ခြင်္သေ့ကဲ့သို့ရှိ၏။ သားရဲအပေါင်းတို့သည် သူ့ကို တိုက်၍ ပြေးကြ၏။ သိုးသငယ်သည် သူတို့ကို အောင်၍ ဖျက်ဆီး၍ ခြေဖြင့်နင်းလေ၏။ ယောသပ်၏ ပဋိညာဉ်ကျမ်း ၂:၇၄

ဗင်္ယာမိန်ကျမ်း ၁:၁၀ ငါ့ကို လုံ့တံနှင့်ရိုက်သောသူတယောက်ကို ခြင်္သေ့တွေ့၍ သတ်၏။